

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)နှင့် ဝင်ငွေခွန်စည်းမျဉ်း ၁၄၊ စည်းမျဉ်းခွဲ(ဂ)တို့အရ ပေးပို့ရမည့်
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ပေးသွင်းမှုစာရင်း

ပေးပို့သည့်ရက်စွဲ -----

(ကျပ်)

စဉ်	ရက်စွဲ	ကုန်ပစ္စည်း ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသူ အမည်/ နေရပ်လိပ်စာ အပြည့်အစုံ (နုတ်ယူခြင်းခံရသူ)	နုတ်ယူခြင်းခံရသူ ၏(TIN/ GIR)အမှတ်	နုတ်ယူပေးသွင်းသည့် အကြောင်းအရာ	ကျသင့်ငွေပမာဏ	ပင်ရင်းမှ နုတ်ယူပေး သွင်းသည့် ရာခိုင်နှုန်း	နုတ်ယူပေးသွင်းသည့် အခွန်ငွေ	နုတ်ယူခြင်းခံရသူ၏ အခွန်စည်းကြပ်မှု ခံယူသည့်ရုံး
စုစုပေါင်း								

ပေးသွင်းသူလက်မှတ်-----
ပေးသွင်းသူအမည်-----
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-----
ပေးသွင်းသူရာထူး-----
လိပ်စာ-----
ဖုန်းနံပါတ်-----